

PROTECTIVE SERVICES OFFICER



ဗစ်တိုးရီးယားရဲတပ်ဖွဲ့ VICTORIA POLICE သည် အကာကွယ်ပေး

ဝန်ဆောင်မှုအရာရှိ PROTECTIVE SERVICES OFFICER (PSO) ရာထူးကို

တာဝန်ထမ်းဆောင်ရန် လူများအားရှာဖွေလျက်ရှိသည်။

အကာကွယ်ပေးဝန်ဆောင်မှုအရာရှိ PSO သည် ဘာကိုလုပ်ပါသနည်း။

အကာကွယ်ပေးဝန်ဆောင်မှုအရာရှိများ PSOs အားဗစ်တိုးရီးယားပြည်နယ်တစ်ဝန်း မီးရထား ဘူတာရုံများတွင် နေ့စဉ် ည 6 နာရီမှ နံနက် 3 နာရီအကြား၌ ခရီးသည် အယောက် 400 000 ကိုအကာကွယ်ပေးရန် တာဝန်ချထားပါသည်။ PSOs တွင် အောက်ပါတို့ အတွက် တာဝန်ရှိသည် -

- မီးရထားစီးခရီးသည်များအား ကြိုတင်သတိထားစွာဖြင့် စောင့်ကြည့်ပြီး မြင်သာသည့်နေရာတွင် နေရာယူ တာဝန် ထမ်းဆောင်သည်
- အများပြည်သူအား အထွေထွေမေးခွန်းများကို ဖြေကြားပေးသည်
- အကြံဉာဏ်ပေးပြီး ခရီးသည်များ လုံခြုံဘေးကင်းကြောင်း ခံစားရရန်သေချာစေသည်
- အရက်၊ မူးယစ်ဆေးနှင့်ဆက်နွယ်နေသည့် ပြစ်မှုများနှင့် ပစ္စည်းဖျက်ဆီးမှုအပါအဝင်ဖြစ်သော လူမှုဆန့်ကျင်စရိုက်များ၏ အဖြစ်အပျက်များကို ဖြေရှင်းပေးသည်



VICTORIA POLICE

ကျွန်ုပ် PSO တစ်ဦးဖြစ်ရန် သတ်မှတ်ချက်နှင့်ညီညွတ်ပါသလား။

PSO တစ်ဦးအဖြစ် ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police တွင်လုပ်ရန်အတွက် သတ်မှတ်ချက်နှင့် ညီညွတ်ရန်အလို့ငှာ၊ အောက်ပါ ဝင်ခွင့်လိုအပ်ချက်များနှင့် သင်ကိုက်ညီရမည် ဖြစ်သည် -

ဩစတြေးလျနိုင်ငံသား သို့မဟုတ် ဩစတြေးလျ အမြဲတမ်းနေထိုင်သူ

သင်သည် ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police ကိုဝင်ရောက်ရန် ဩစတြေးလျနိုင်ငံသားတစ်ဦးဖြစ်ရမည် သို့မဟုတ် ဩစတြေးလျနိုင်ငံ အမြဲတမ်းနေထိုင်သူ ဗီဇာကိုိုင်ဆောင်ထားရမည် ဖြစ်သည်။

ကောင်းမွန်သော အကျင့်စာရိတ္တနှင့် ဂုဏ်သတင်း ရှိရမည်

ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police သည်ရာထူးခန့်ထားရေးဖြစ်စဉ်တစ်လျှောက်၌ အကာကွယ်ပေးဝန်ဆောင်မှုအရာရှိ Protective Services Officer လျှောက်ထားသူများအား နောက်ကြောင်းရာဇဝင်စစ်ဆေးမှုကို အသေးစိတ် ဆောင်ရွက်သည်။ ပိုမိုသိရှိလိုသည့် ယခင်နောက်ကြောင်းရာဇဝင်နှင့် စပ်လျဉ်းသည့် ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police လမ်းညွှန်များအတွက် ဝက်ဘ်ဆိုက် www.policecareer.vic.gov.au/psa/forms-psy တွင်ကြည့်ရှုပါ။

အနည်းဆုံး ကျန်းမာရေး သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်

သင်သည် ရာထူးကိုတာဝန်ထမ်းဆောင်ရန်အလို့ငှာ ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police ကျန်းမာရေးမူဝါဒအရ၊ အနည်းဆုံး ကျန်းမာရေး သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လိုအပ်ပါလိမ့်မည်။ ပိုမိုသိရှိလိုသည့် ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police ကျန်းမာရေးလမ်းညွှန်များနှင့်စပ်လျဉ်းသည့်အချက်အလက်များအတွက် ဝက်ဘ်ဆိုက် www.policecareer.vic.gov.au/psa/forms-psy တွင်ကြည့်ရှုပါ။

ကောင်းမွန်သော အင်္ဂလိပ်စကားပြော ကျွမ်းကျင်မှု ရှိရမည်

PSO လျှောက်ထားသူတစ်ဦးအဖြစ် သင်ပြသရန်လိုအပ်မည့် အခြေခံကျွမ်းကျင်မှုများထဲမှ တစ်ခုမှာ အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်သော သင့်အရည်အချင်းဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ငန်းတာဝန်ဆောင်ရွက်ချက်တစ်ခုတွင် ရာထူး၏လုပ်ငန်းတာဝန်များကို တတ်ကျွမ်းစွာဖြင့် အကောင်အထည်ဖော်ပေးနိုင်မည့် အင်္ဂလိပ်စကားပြော အဆင့်အတန်းဖြင့် ဖတ်နိုင်၊ ရေးနိုင်၊ နားထောင်ပြီး ပြောဆိုဆက်ဆံနိုင်သည့်အရည်အချင်းရှိနေသည်ကိုဆိုလိုသည်။

မှတ်ချက် - ဗစ်တိုးရီးယားရဲတပ်ဖွဲ့, Victoria Police သည်အများပြည်သူအား မိမိတို့၏ တိုင်းရင်းဘာသာစကားဖြင့် ပြောဆိုနိုင်ပြီး အကြောင်းအရာအချက်အလက်ကို အင်္ဂလိပ်လို ပြန်လည်တင်ပြနိုင်သည့် ဘာသာစကားနှစ်ခု ပြောဆိုဆက်ဆံနိုင်သော ကျွမ်းကျင်သူများကိုလည်း ခန့်အပ်ရန် သီးသီးခြားခြား စိတ်ဝင်စားပါသည်။

အကယ်၍ အသက် 21 နှစ်အောက်ဖြစ်လျှင် ပညာရေးအရည်အချင်း သက်သေခံ အထောက်အထား တင်ပြရမည်

အကယ်၍ သင်သည် အသက် 21 နှစ်အောက်ဖြစ်လျှင် ဗစ်တိုးရီးယားပြည်နယ် ပညာရေးအောင်လက်မှတ် Victorian Certificate of Education (VCE) သို့မဟုတ် ညီမျှသောအဆင့်ရှိသည့်အောင်လက်မှတ် (သက်ကြီးအရွယ် ဗစ်တိုးရီးယား အသုံးပြုပညာရေး အောင်လက်မှတ် Senior Level Victorian Certificate of Applied Learning (VCAL) ကိုလက်ခံသည်) ကို အလုပ်မဝင်မီ သင်အောင်မြင်ပြီးဖြစ်ရမည်။

ဗစ်တိုးရီးယား ယာဉ်မောင်းလိုင်စင် ရှိရမည်

အလုပ်ဝင်ချိန်၌ သင့်တွင် လက်ရှိဗစ်တိုးရီးယား ယာဉ်မောင်းလိုင်စင် တစ်ခုရှိရမည်ဖြစ်သည်။ အော်တိုမက်တစ်ကား အမောင်းလိုင်စင် ဖြစ်စေ သို့မဟုတ် ရိုးရိုးကား အမောင်းလိုင်စင် ဖြစ်စေ လက်ခံပါသည်။

မည်သည့်အခြား အရေးကြီးသည့် အချက်အလက်များကို PSO တစ်ဦးဖြစ်ရန် မလျှောက်ထားမီ ကျွန်ုပ် ထည့်သွင်းစဉ်းစားရမည်နည်း။

- PSO တစ်ဦးအဖြစ် သင်သည် ရက်သတ္တပတ် နှစ်ပတ်လျှင် နာရီပေါင်း 80 ကို မှောင်ရီပျိုးချိန် အမြဲတမ်းအလုပ်ဆိုင် (ညနေ 3 နာရီမှ 7 နာရီအကြားတွင် အလုပ်စပြီး ည 2 နာရီမှ 3 နာရီအကြားတွင် အလုပ်သိမ်းသည့် အဆိုင်း) ကိုလုပ်ရပါလိမ့်မည်။
- PSO တစ်ဦးအဖြစ် သင်သည် ပဋိပက္ခ၊ အကြမ်းဖက်သူများနှင့် မူးယစ်ဆေးနှင့်အရက်မူးနေသည့်လူများ နှင့်ထိတွေ့ရပါလိမ့်မည်။
- PSO တစ်ဦးအဖြစ် သင်သည် ပြည်နယ်၏တရားဥပဒေများကို ထိန်းသိမ်းရန်အတွက် သင်၏ကိုယ်ရေးကိုယ်တာအမြင်၊ ဘာသာရေးနှင့်နိုင်ငံရေးအမြင် တို့ကို ဘေးဖယ်ထားရန် သင့်အားမျှော်လင့်ထားပါလိမ့်မည်။
- PSO တစ်ဦးအဖြစ် သင်သည် သေနတ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားရပါလိမ့်မည်။
- PSO တစ်ဦးအဖြစ် သင့် အလုပ်တာဝန်ချိန် နှင့်အလုပ်တာဝန်ချိန်မဟုတ်သည့်အခါများတွင် သင့်အပြုအမူသည် သင့်အပေါ်နှင့် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police အပေါ်ရောင်ပြန်ဟတ်ပါလိမ့်မည်။ ဤအမူအကျင့်သည် အဆင့်မြင့်စံနှုန်းဖြစ်ရမည်ဖြစ်ပြီး ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police ၏တန်ဖိုးကို ရောင်ပြန်ဟတ်ရမည် ဖြစ်သည်။
- PSO တစ်ဦးအဖြစ် သင်သည် အိမ်မှအလုပ် အလုပ်မှအိမ်သို့သွားလာရန် ကိုယ်ပိုင်ကားရှိရန်လိုအပ်သည်။ သင် အလုပ်အဆိုင် ပြီးချိန်၌ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ အလုပ်သိမ်းပြီးဖြစ်နေလိမ့်မည်။
- PSO တစ်ဦးအဖြစ် သင့်အား လေ့ကျင့်သင်တန်းပြီးနောက် မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင်လိုကြောင်း သင့်ဆန္ဒအားဖော်ထုတ်ရန် အခွင့်အလမ်းပေးပါလိမ့်မည်။ သို့သော်လည်း ဤကိစ္စသည် နေရာလစ်လပ်မှုအပေါ်မူတည်ပါလိမ့်မည်။

PSO တစ်ဦးအတွက် လျှောက်လွှာစိစစ်ရေးဖြစ်စဉ်သည် မည်သည့်နည်း။

လျှောက်ထားသူတစ်ဦးအဖြစ် သင်သည် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police တွင်အလုပ်အကိုင်ပေးရန် ရွေးချယ်မခံရမီ၊ အောက်ဖော်ပြပါအဆင့်များကို အောင်မြင်ရန် သင်လိုအပ်ပါလိမ့်မည် -

အဆင့် 1	အွန်လိုင်းလျှောက်လွှာတစ်စောင်ကို ဝက်ဘ်ဆိုက် www.policecareer.vic.gov.au မှတစ်ဆင့်တင်သွင်းပါ။
အဆင့် 2	စာမေးပွဲကို ဖြေဆိုပါ
အဆင့် 3	ပဏာမ နောက်ခံသမိုင်းကြောင်း စိစစ်ခြင်းကို အစစ်ခံပါ
အဆင့် 4	ကြံ့ခိုင်ရေး စိစစ်မှုကို အစစ်ခံပါ
အဆင့် 5	စိတ်ပိုင်းဆိုင်ရာ စိစစ်မှုကို အစစ်ခံပါ
အဆင့် 6	ကျန်းမာရေး စိစစ်မှုကို အစစ်ခံပါ
အဆင့် 7	နောက်ခံသမိုင်းကြောင်း အသေးစိတ်စိစစ်မှုကို အစစ်ခံပါ
အဆင့် 8	အဖွဲ့နှင့်လုပ်သည့်လူတွေ့အင်တာဗျူးသို့ သွားပါ

PSO ရာထူး၏ လစာငွေနှင့် သက်သာခွင့်များမှာ မည်သည့်နည်း။

- လေ့ကျင့်သင်တန်း ပထမနေ့မှစတင်၍ အခြားနှင့်ယှဉ်နိုင်သည့် အခြေခံလစာငွေ
- နှစ်စဉ် လစာငွေတိုးနှင့် အပိုအလုပ်အဆိုင် ထောက်ပံ့ငွေများ
- 9 ပတ် ခွင့် (5 ပတ်အပန်းဖြေခွင့်၊ အများပြည်သူပိတ်ရက်များအစား 2 ပတ်ခွင့် အပြင် နားရက် 10 ရက်)
- ကာကွယ်ရေးတပ်ဖွဲ့ ခွင့်
- ဝတ်စုံ ပေးသည်
- အလုပ် တည်မြဲရေးအာမခံ ရှိသည်

PSO တစ်ဦးအဖြစ် ကျွန်ုပ် မည်သည့် လေ့ကျင့်သင်တန်းကို တက်ရမည်နည်း။

ကျွန်ုပ်တို့၏ PSOs အားလုံးသည် အောက်ပါအတိုင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police တွင်မိမိတို့အလုပ်အကိုင်၏ ပထမ 6 လ၌ လေ့ကျင့်သင်တန်းကို တက်ရပါသည်။



အပတ် 1 မှ 12 - လေ့ကျင့်သင်တန်းကို ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police အကယ်ဒမီသင်တန်းကျောင်းတွင် ဥပဒေ၊ ပြောဆိုဆက်ဆံရေး ကျွမ်းကျင်မှုများနှင့် လုပ်ငန်းခွင် လုံခြုံဘေးကင်းရေး သင်တန်း (သေနတ်လက်နက် သင်တန်းအပါအဝင်)



အပတ် 13 မှ 24 - လေ့ကျင့်သင်တန်းကို မဲလ်ဘုန်း CBD မီးရထားဘူတာရုံတွင် နည်းပြဆရာဖြင့်လေ့ကျင့်မည်

ပိုမိုသော သတင်းအချက်အလက်များကို လိုအပ်သေးပါသလား။

အပတ်စဉ် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police သည် PSO အကြောင်းအချက်သတင်းပေးပွဲများကို မဲလ်ဘုန်းနှင့် အနီးတစ်ဝိုက် နေရာများတွင် ပို့ချပေးပါသည်။

ရက်စွဲနှင့် အချိန်ကို စစ်ဆေးရန်အတွက် ဝက်ဘ်ဆိုက် www.policecareer.vic.gov.au/psd/info-session တွင်ကြည့်ရှုပါ

သို့မဟုတ်

သင့်စုံစမ်းမေးမြန်းမှုကို အီးမေးလ် rsbmarketing@police.vic.gov.au သို့ပို့ပါ။



VICTORIA POLICE